



'အထည်ချုပ်လုပ်ငန်းများ၏လက်ရှိအခြေအနေများကို အသိပေး ရှင်းလင်းခြင်း' သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း

စာမျက်နှာ - ၆,၇



MGMAမှ 'HOUSE BL' အသုံးပြုရခြင်းအကြောင်းနှင့်ပတ်သတ်သော
အစည်းအဝေးကျင်းပခဲ့ခြင်း

စာမျက်နှာ - ၂

MGMA အသင်းဝင် စက်ရုံများအတွက် ဝန်ဆောင်မှုအသစ် ၄ ခု
မိတ်ဆက်ခြင်း အခမ်းအနား

စာမျက်နှာ - ၃,၄

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် 'CLMV TO JAPAN
AND GLOBAL VALUE CHAIN IN TEXTILE INDUSTRY'
အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

စာမျက်နှာ - ၅

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ
စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(လိုင်သာယာ) သို့
မော်တာအပ်ချုပ်စက်များ လှူဒါန်းခြင်း

စာမျက်နှာ - ၈

'ကုန်ကြမ်းများ ပြတ်လပ်မှုများ နှင့် ပတ်သတ်၍
ဆွေးနွေးပွဲ'

စာမျက်နှာ - ၉,၁၀

MGMAမှ 'House BL' အသုံးပြုခြင်းအကြောင်းနှင့် ပတ်သတ်သောအစည်းအဝေးကျင်းပခဲ့ခြင်း	J
MGMA အသင်းဝင် စက်ရုံများအတွက် ဝန်ဆောင်မှုအသစ် ၄ ခု မိတ်ဆက်ခြင်း အခမ်းအနား	၃, ၄
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် 'CLMV to Japan And global value chain in textile industry' အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း	၅
'အထည်ချုပ်လုပ်ငန်းများ၏လက်ရှိအခြေအနေများကို အသိပေး ရှင်းလင်းခြင်း' သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း	၆, ၇
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(လှိုင်သာယာ) သို့ မော်တာအပ်ချုပ်စက်များလှူဒါန်းခြင်း	၈
'ကုန်ကြမ်းများ ပြတ်လပ်မှုများ နှင့် ပတ်သတ်၍ ဆွေးနွေးပွဲ'	၉, ၁၀
Legal Statement	၁၁, ၁၂
Upcoming Event	၁၃, ၁၄


MGMAမှ 'House BL' အသုံးပြုရခြင်းအကြောင်းနှင့်ပတ်သက်သော အစည်းအဝေးကျင်းပခဲ့ခြင်း

'House BL'အသုံးပြုရခြင်းအကြောင်းနှင့် ပတ်သက်သော အစည်းအဝေးကို 2020 ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရုံးချုပ်(MGMA)၌ ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံအထည်အလိပ်အသင်းချုပ် ဥက္ကဋ္ဌ နှင့် အတူ MGMA အသင်းဝင် ကုမ္ပဏီများမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။



Participates in the meeting session

အစည်းအဝေးကို MGMA Custom Working Group မှ ဦးတင်အောင်ဟိန်း မှ 'House BL' အကြောင်းနှင့် 'NVC' စနစ် အကြောင်း ရှင်းပြခြင်းဖြင့် စတင်ခဲ့ပါသည်။ ပြီးနောက် ဧည့်သည်တော်များမှ သိလို သည်များကို မေးမြန်းခဲ့ ပြီး ဥက္ကဋ္ဌ နှင့် ဦးတင်အောင်ဟိန်း တို့မှဖြေကြားပေးခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများကို ကျေးဇူးတင်စကားပြောကြားပြီး အစည်းအဝေးကိုပိတ်သိမ်းခဲ့ပါသည်။



U Tin Aung Hein and Chairman answering the questions from the MGMA' Members

MGMA အသင်းဝင် စက်ရုံများအတွက် ဝန်ဆောင်မှုအသစ် ၄ ခု မိတ်ဆက်ခြင်း အခမ်းအနား

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ ဝန်ဆောင်မှုအသစ် ၄ ခုနှင့် မိတ်ဆက်ခြင်း အကြောင်းကို ILO နှင့် ပူးပေါင်း၍ ၁၇ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် UMFCCL ၄ လွှာအခန်း ၄၀၆ ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား အဖွင့်အမှာ စကားကို MGMA မှ ဒေါ်ခိုင်ခိုင်နွယ် နှင့် ILO Yangon မှ Mr. Donglin Li တို့မှ ပြောကြားခဲ့ ပါသည်။



Daw Khine Khine New
(Secretary General MGMA)



Mr. Donglin Li
(Liaison Officer, Yangon)



Meeting Session

ထို့နောက် လုပ်သားထွက်နှုန်း နှင့် အလုပ်ပျက်ကွက်ခြင်း အကြောင်း နှင့်ပတ်သက်သော အစီရင်ခံစာ ကို Ms. Catherine Vaillancourt Laflamme, ILO-GIP မှ ဖတ်ကြားခဲ့ပြီး Mr. Jared Bissinger (Bissinger Consulting) မှ အလိုအလျောက် စက်ပစ္စည်း များနှင့် ဒီဂျစ်တယ်စနစ်ကူးပြောင်းခြင်း နှင့်ပတ်သက်သော အစီရင်ခံစာ ကို ဆက်လက်ဖတ်ကြားခဲ့ပါသည်။ ပြီးနောက် MGMA Labour Officer မှ ဝန်ဆောင်မှုအသစ် များအား အဖွဲ့ဝင် များကို ရှင်းပြပေးခဲ့ပါသည်။ Lee Dong Eung, ILO Bangkok မှ ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ‘CLMV to Japan and global value chain in textile industry’ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

အာဆီယံ-ဂျပန် စင်တာ(AJCJ) မှ ဦးဆောင်၍ ‘CLMV to Japan and global value chain in textile industry’ အလုပ်ရုံ ဆွေးနွေးပွဲ ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖန္ဒမ်ပင်မြို့ ၌ ဖေဖော်ဝါရီလ ၁၃ရက်နေ့မှ ၁၄ ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။



Group Photo of Representatives

ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ ၊ မြန်မာနိုင်ငံ နှင့် ဗီယက်နမ် မှ ကိုယ်စားလှယ် အသီးသီး တက်ရောက် ပြီး ဂျပန်နိုင်ငံ သို့ အဝတ်အထည်ပို့ကုန် များ တင်ပို့ရောင်းချနိုင်မည့် အလားအလာ များအကြောင်း ဆွေးနွေးတင်ပြကြပါသည်။ မြန်မာနိုင်ငံ မှကိုယ်စားလှယ်များ အဖြစ် မြန်မာနိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါ်ယဉ်ယဉ်မိုး တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

‘အထည်ချုပ်လုပ်ငန်းများ၏လက်ရှိအခြေအနေများကို အသိပေး ရှင်းလင်းခြင်း’ သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း

‘အထည်ချုပ်လုပ်ငန်းများ၏လက်ရှိအခြေအနေများကို အသိပေး ရှင်းလင်းခြင်း’ သတင်းစာရှင်းလင်းပွဲ ကို ၂၁ ရက်နေ့၊ ဖေဖော်ဝါရီလ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၊ UMFCFI ၉ လွှာ တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား သို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ၊ တရုတ်အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး၊ ကိုးရီးယားအထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး နှင့် မီဒီယာ အသီးသီး တို့ တက်ရောက် ခဲ့ကြပါသည်။ အခမ်းအနား ပြုလုပ်ရခြင်း အကြောင်း နှင့် ပတ်သက်၍ MGMA မှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် မှ တက်ရောက်လာသူ များကို ပြောကြားခဲ့ပါသည်။ ထို့နောက် Coronavirus(COVID 19) ကြောင့် တရုတ်မှ ကုန်ကြမ်းများ ပြတ်တောက်မှု များ ဖြစ်ပေါ်လာခြင်း အကြောင်းကို MGMA မှ ဗဟိုအလုပ် အမှုဆောင် ဦးအောင်မျိုးဟိန်း မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ Myanmar Chinese Textile and Garment Association ဥက္ကဋ္ဌ နှင့် Korea Garment Association in Myanmar ဥက္ကဋ္ဌ တို့ကလည်း ကုန်ကြမ်းများ ပြတ်လပ် မှုကြောင့် ကြုံတွေ့နေရသော ပြဿနာ များကို ပြောကြားခဲ့ပါသည်။



Daw Khine Khine Nwe(Secretary General, MGMA)



U Aung Myo Hein
(Central Executive Committee, MGMA)



U Tun Tun(Central Executive Committee, MGMA)

ပြီးနောက် တက်ရောက်လာသော 7 days မီဒီယာ မှ ‘ကုန်ကြမ်းလုံးဝ ပြတ်သွားလျှင် လုပ်သားများကို မည်သို့ဆောင်ရွက် မည်နည်း’ ဆိုသော မေးခွန်းအပေါ် MGMA မှ ဥက္ကဋ္ဌ ဦးမြင့်စိုး မှ ‘အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ဖြစ်သွားခဲ့တုန်း က ၁၀၀ % နီးပါး အထည်အလိပ်စီးပွားရေး ပျက်စီးမှု ဖြစ်ခဲ့ပြီး တခြား ဈေးကွက်မရခင် ထိ အလုပ်ချိန် လျော့ကျပြီး နောက်ပိုင်း ၂ ရက် အလုပ်ဆင်း ၅ ရက် စာ လစာ ယူဖြင့် ပြုလုပ်ခဲ့ပြီး ဈေးကွက် လုံးဝ မရနိုင်တော့ တဲ့ အခြေအနေ မှာ လုပ်သား အင်အား လျော့ကျ ခဲ့ကြောင်း ၊ လျော့ကျပြီး မရ နိုင်သေးပါက ယာယီ စက်ရုံ ရပ်နားခြင်း ပြုလုပ်ခဲ့ ကြောင်း’ ဥပမာ ပေးပြီး ဖြေကြားပေးခဲ့ပါသည်။ DVB သတင်းဌာနမှ လည်း ဒီနှစ် ပြုလုပ်မည့်အနည်းဆုံးအခ ကြေးငွေသတ်မှတ်မှုတွင် နှောင့်နှေးမှု ရှိနိုင်မလား နှင့် ပတ်သတ်ပြီး မေးမြန်း ခဲ့မှု ကို MGMA မှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် နှင့် ဗဟိုအလုပ် အမှုဆောင် ဦးထွန်းထွန်း မှ နှောင့်နှေး မှုမရှိ ဘဲ အချက်အလက်များကို စတင် ကောက်ခံနေဆဲ ဖြစ်ကြောင်း ဖြေကြားပေးခဲ့ပါသည်။ ထို့နောက် တခြားမီဒီယာ များမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ပိတ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ စု အသက်မွေးဝမ်းကျောင်းသိပ္ပံသို့ (လှိုင်သာယာ) မော်တာအပ်ချုပ်စက်များ လှူဒါန်းခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ မော်တာအပ်ချုပ်စက်များ(၂၂ လုံး) လှူဒါန်းခြင်း အခမ်းအနားကို လှိုင်သာယာ မြို့နယ် အတွင်းရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်၊ စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(လှိုင်သာယာ) တွင် ၂၂.၂.၂၀၂၀ (စနေနေ့) ၊နေ့လည် (၁ : ၃၀) အချိန် တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။ အခမ်းအနား သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့်အတူ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဒု-ဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့် အမှုဆောင် ကော်မတီ ဝင် များ၊ စု အသက်မွေးဝမ်းကျောင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။



Donation Session and participants of Donation

‘ကုန်ကြမ်းများ ပြတ်လပ်မှုများ နှင့် ပတ်သတ်၍ ဆွေးနွေးပွဲ’

‘ကုန်ကြမ်းများ ပြတ်လပ်မှုများ နှင့် ပတ်သတ်၍ ဆွေးနွေးပွဲ’ ကို UMFC CI မှ ကြီးမှူး၍ ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၂၀ ၊ နေ့လည် ၃ နာရီ အချိန်တွင် UMFC CI ပထမ ထပ် အစည်းအဝေး ခန်းမ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေး သို့ ဒေါ်စန္ဒာမင်း (ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီ(ဥက္ကဋ္ဌ)) နှင့် ဒေါ်အိရွှေစင်(ဗဟိုအလုပ်သမားရေးရာကော်မတီ၊ NLD အဖွဲ့ချုပ်)၊ UMFC CI မှတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် အသင်းဝင်စက်ရုံများ ၊ လွှတ်တော် အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဌာန အသီးသီး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား ပြုလုပ်ရခြင်း အကြောင်း မှာ တရုတ်နိုင်ငံ မှကုန်ကြမ်း များ ပြတ်လပ်မှု ကြောင့် သိပ်မကြာခင် ကြုံတွေ့ရမည့် ပြဿနာများကို ဝိုင်းဝန်း ဆွေးနွေးနိုင်ရန် ဖြစ်ကြောင်း UMFC CI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း မှ ပြောကြားခဲ့ပါသည်။ ထို့နောက် ကုန်ကြမ်း ပြတ်လပ် မှုကြောင့် ကြုံတွေ့နေရသော ပြဿနာများကို တက်ရောက်လာကြသော ဌာန အသီးသီးမှ ရှင်းလင်းတင်ပြကြ ပါသည်။ Korea Garment Association ဥက္ကဋ္ဌ မှ မြန်မာနိုင်ငံတော်အစိုးရ မှ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းကို ရွှေ့ဆိုင်းပေးလိုကြောင်း ၊ စက်ရုံ များကို ငွေကြေး အကူအညီ ပေးခြင်းများ ပြုလုပ်ပေးစေလိုကြောင်း တင်ပြပေးခဲ့ပါသည်။



Chairman and Secretary from UMFC CI and MGMA



Meeting Session

စက်ရုံ ပိုင်ရှင် အများစုမှ အစိုးရအဖွဲ့ ကို Coronavirus(COVID 19) ကြောင့် စက်ရုံအလုပ်ရုံ များ ကုန်ကြမ်း ပြတ်လပ် ခြင်းကို ကြုံတွေ့နေရကြောင်း အမိန့်ကြေငြာစာ ထုတ်ပေးခြင်းများ ၊ လုပ်သားလျော့ချလျှင် နစ်နာကြေး ၃ လ သာ ပေးလိုပြီး ရက်မှန်ကြေး၊ အပိုဆောင်း များမပေးလိုကြောင်း ၊ ကုန်ကြမ်းများ ရောက်လာလျှင် လည်း ဆိပ်ကမ်း ၌ အမြန်ဆုံး ထုတ်နိုင်အောင် ဆောင်ရွက်ပေးလိုကြောင်း ၊ ILO, INGO များနှင့်ပူးပေါင်း၍ ဖြေရှင်းပေး စေလိုကြောင်း ၊ လူမှုဖူလုံရေး ဌာန မှလည်း လုပ်သားများအတွက် တစ်ခုခု ဆောင်ရွက် ပေးခြင်းများ၊ စသည့် ပြုလုပ်ပေးစေလိုသောအချက်များ ကို ပြုလုပ်ပေးရန်တောင်းဆို ကြပါသည်။ ထို့နောက် Myanmar Chinese Textile and Garment Association မှ လည်း စက်ရုံများ အနေဖြင့် ရေတို နှင့် ရေရှည် ကြုံတွေ့ နိုင်သော ပြဿနာ များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး မှလည်း အလုပ်သမား များ အတွက် လူမှုဖူလုံရေး ဌာန မှ တစ်ခုခု ဖြေရှင်း ပေးရန် အစိုးရ အဖွဲ့ ကို တိုက်တွန်းခဲ့ပါသည်။ လွှတ်တော် အဖွဲ့ မှလည်း ကြုံတွေ့နေရသောပြဿနာ များ ကို အစိုးရ အဖွဲ့သို့ တင်ပြပေးမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ နှင့် အလုပ်သမား လည်း အချင်းချင်း ရိုင်းပင်း ကူညီ စာနာ ပေးကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း မှ ကြုံတွေ့နေရသော ပြဿနာများ ကို အတူတူ ရင်ဆိုင် ပါက ကျော်လွှား နိုင်မည် ဖြစ်ကြောင်း ပြောကြား ပြီး တက်ရောက်လာသူများ ကို ကျေးဇူး တင် စကား ပြောကြားခဲ့ပါသည်။

Legal Statement

အလုပ်ပိတ်ခြင်းနှင့် လုပ်သားအင်အား လျော့ချခြင်း

၂၀၂၀-၀၃-၀၄

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သော COVID19 ရောဂါသည် ကမ္ဘာတဝန်းသို့ ပျံ့နှံ့ရောက်ရှိလျှက်ရှိသော ကူးစက်ရောဂါတစ်ခုအဖြစ် ရောက်ရှိသွားပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် ယင်းကူးစက်ရောဂါကြောင့် နှစ်သစ်ကူးကာလ ပိတ်ရက်ကို ရက်တိုး ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ခဲ့ရသည်။ ပိတ်ရက်ရှည်ကာလပြီးနောက်စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရာတွင်လည်း လူများ၏ စိုးရိမ်ကြောင့်ကြမှုနှင့် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကြောင့် လုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေးတို့မှာနွေးကွေးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ကုန်ထုတ်စက်မှုလုပ်ငန်းများသည် ကုန်ကြမ်းအများစုကို တရုတ်ပြည်မှ တင်သွင်းနေကြခြင်းဖြစ်သည်။ ယင်းလုပ်ငန်းများထဲတွင် အထည်ချုပ်လုပ်ငန်းလည်း ပါဝင်သည်။ အထည်ချုပ်လုပ်ငန်း အတွက် ကုန်ကြမ်းပစ္စည်း ၉၀% ကို တရုတ်ပြည်မှ တင်သွင်းသည်။

COVID19 ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် အထည်ချုပ်စက်ရုံများတွင် ကုန်ကြမ်းပြတ်လပ်သည့် ပြဿနာများကြုံတွေ့လာရသည်။ စက်ရုံအများစုသည် ယခုနှစ် မတ်လ အကုန်ထိသာ ကုန်ကြမ်းပစ္စည်းရှိကြပြီးအချိန်ဆွဲနိုင်ရန် ကုန်ထုတ်လုပ်မှုလျှော့ချနေကြသည်။ ပုံမှန်လုပ်သည့် အချိန်ပိုများကို မလုပ်တော့ဘဲ စနေနေ့ကိုလည်း တစ်နေ့လုံး အလုပ်ပိတ်ပေးနေကြပြီဖြစ်သည်။ ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံများ ပိတ်သိမ်းရခြင်း၊ ယာယီရပ်နားရခြင်းများ ရှိလာလျှင် အလုပ် ရပ်နားခံရမည့် အလုပ်သမားများအတွက် မည်သို့လုပ်ကြမည်လဲဟူသော စိုးရိမ်မှုများလည်း ရှိလာသည်။ လုပ်ငန်းရှင်များအကြား ဆွေးနွေးမှုများ ရှိလာသကဲ့သို့ အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးမှုများလည်း ရှိလာသည်။

မြန်မာနိုင်ငံ အလုပ်သမားဥပဒေတွင် အလုပ်သမားအား အလုပ်ထုတ်ခြင်းနှင့် အလုပ်မှ ရပ်နားခြင်း ကိစ္စများကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ် ပုံစံနှင့် အမိန့်ကြော်ငြာစာ အမှတ် - ၈၄/၂၀၁၅ တို့တွင် ပြဌာန်းထားသည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပုံစံ တွင် အလုပ်သမားအားအလုပ်ထုတ်ခြင်း၊ အလုပ်ထွက်ခြင်း နှင့် ကိစ္စများအတွက် ပြဌာန်းထားပြီး စက်ရုံအလုပ်ရုံများကို ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း နှင့် လုပ်သားအင်အား လျော့ချခြင်း လုပ်ငန်းများအတွက် ပေးရမည့် လျော်ကြေးငွေနှုန်းထားများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် - ၈၄/၂၀၁၅ ဖြင့် သတ်မှတ်ထားသည်။ အမိန့်ကြော်ငြာစာ အမှတ် - ၈၄/၂၀၁၅ တွင် အလုပ်ရှင်သည် အလုပ်သမားအား သို့မဟုတ် အလုပ်သမားများအား အလုပ်မှရပ်စဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍

လုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ) ဖြင့် အောက်ဖော်ပြပါ နစ်နာကြေးနှုန်းထားများအတိုင်း ပေးရမည်ဟု သတ်မှတ်ထားသည်။

လုပ်သက်	နစ်နာကြေးနှုန်းထား
၆ လပြည့်ပြီး ၁ နှစ် မပြည့်ပါက	လဝက်စာ
၁ နှစ်ပြည့်ပြီး ၂ နှစ်မပြည့်ပါက	တစ်လစာ
၂ နှစ်ပြည့်ပြီး ၃ နှစ်မပြည့်ပါက	တစ်လခွဲစာ
၃ နှစ်ပြည့်ပြီး ၄ နှစ်မပြည့်ပါက	သုံးလစာ
၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက	လေးလစာ
၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက	ငါးလစာ
၈ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်ပါက	ခြောက်လစာ
၁၀ နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်ပါက	ရှစ်လစာ
၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်ပါက	တစ်ဆယ်လစာ
၂၅ နှစ်နှင့်အထက်	တစ်ဆယ့်သုံးလစာ

COVID19 ရောဂါဖြစ်ပွားမှု၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ယာယီ ပိတ်သိမ်းခြင်း သို့မဟုတ် ရပ်နားခြင်းသည် သမားရိုးကျမဟုတ်သော ထူးခြားဖြစ်ရပ်ဖြစ်သည်။ သမားရိုးကျဖြစ်လေ ရှိသော အလုပ်ရုံပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အားလျော့ချခြင်းတို့အတွက် ထုတ်ပြန်ထားသော အလုပ်ထုတ်နစ်နာကြေးနှုန်းထားကို ယခုကဲ့သို့ ကုန်ကြမ်းပြတ်လပ်သဖြင့် အလုပ်ရပ်နားရသည့်ကိစ္စတွင် ပေးရမည်ဆိုလျှင် လုပ်ငန်းရှင်ဘက်တွင် နစ်နာမှုများရှိမည်ဟု လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောကြသည်။

ထို့ကြောင့် COVID19 ရောဂါဖြစ်ပွားမှု၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကုန်ကြမ်းပြတ်လပ်မှုကြောင့်လုပ်ငန်း ယာယီ ပိတ်သိမ်းခြင်း သို့မဟုတ် ရပ်နားခြင်းများဖြစ်လာလျှင် အလုပ်သမားများအား လုပ်ခလစာမဲ့ ခွင့်ပေးနိုင်ရေး ကြားဝင်ဆောင်ရွက်ပေးရန် လုပ်ငန်းရှင်များက အစိုးရအား အကြံပြု ပြောဆိုကြသည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
 ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာအမှတ် (၈၇/၂၀၁၅)

နေပြည်တော် ၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက်
 (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် အလုပ်
 သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ (၁) နှင့် အလုပ်အကိုင်နှင့်
 ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၄၁ ပုဒ်မခွဲ (၁) တို့အရ အပ်နှံထားသော လုပ်ပိုင်ခွင့်
 များကို ကျင့်သုံးလျက် အလုပ်မှ ရပ်စဲခဲ့ရသော အလုပ်သမားနှင့်ပတ်သက်၍ အလုပ်ရှင် က
 ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်လိုက်သည်။

နစ်နာကြေးနှုန်းထားများ

အလုပ်ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှ ရပ်စဲခြင်းဆိုင်ရာ
 ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တစ်ဆက်တည်း လုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ် လစာ
 (အချိန်ပိုကြေးမပါ) ဖြင့် တောက်ဖော်ပြပါ နစ်နာကြေးနှုန်းထားများ အတိုင်း ပေးရမည်-

- (က) လုပ်သက် ခြောက်လ ပြည့်ပြီး တစ်နှစ် မပြည့်ပါက နစ်နာကြေး လစာ လစာ
- (ခ) လုပ်သက် တစ်နှစ်ပြည့်ပြီး နှစ်နှစ် မပြည့်ပါက နစ်နာကြေး တစ်လစာ
- (ဂ) လုပ်သက် နှစ်နှစ်ပြည့်ပြီး သုံးနှစ် မပြည့်ပါက နစ်နာကြေး တစ်လခွဲ လစာ
- (ဃ) လုပ်သက် သုံးနှစ်ပြည့်ပြီး လေးနှစ် မပြည့်ပါက နစ်နာကြေး သုံးလစာ
- (င) လုပ်သက် လေးနှစ်ပြည့်ပြီး ခြောက်နှစ် မပြည့်ပါက နစ်နာကြေး လေးလစာ
- (စ) လုပ်သက် ခြောက်နှစ်ပြည့်ပြီး ခုနစ်နှစ် မပြည့်ပါက နစ်နာကြေး ငါးလစာ
- (ဆ) လုပ်သက် ခုနစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ် မပြည့်ပါက နစ်နာကြေး ခြောက်လစာ
- (ဇ) လုပ်သက် တစ်ဆယ်နှစ်ပြည့်ပြီး ၂၀ နှစ် မပြည့်ပါက နစ်နာကြေး ခုနစ်လစာ
- (ဈ) လုပ်သက် ၂၀ နှစ်ပြည့်ပြီး နှင့် ၂၅ နှစ် မပြည့်ပါက နစ်နာကြေး တစ်ဆယ်လစာ
- (ည) လုပ်သက် ၂၅ နှစ် နှင့်အထက် ရှိပါက နစ်နာကြေး ၁၃လစာ

ဦးအေးမြင့်
 ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ ၇၀-စာလ/ခွဲ(၁)(၃၄/၁၁)(၆၇.၄၁)
 ရက်စွဲ ၂၀၁၅ ခုနှစ်၊ ဇူလိုင် လ ၃ ရက်

UPCOMING ACTIVITIES

Upcoming Event

Sr.	Title	Date	Place
1.	MGMA Members' Day	tbc.....	tbc.....
2.	Anniversary of MGHRDC	tbc.....	MGHRDC
3.	Environmental Management Plan & Stakeholders meeting	tbc.....	MGHRDC

Training

Sr.	Title	Date	Place
1.	Forming and Functioning WCC	14 th March 2020, 1:30PM to 4:30PM	1 st Floor, Dakkhina Building, Insein GTI Compound.
2.	Characteristic of Labor Disputes	21 st March 2020, 1:30PM to 4:30PM	1 st Floor, Dakkhina Building, Insein GTI Compound.
3.	Human Resources Management	11 th – 13 th March 2020, 9AM to 5PM	1 st Floor, Dakkhina Building, Insein GTI Compound.

NEW MEMBERS IN FEBRUARY 2020

Number of New Factories in February 2020	
Country	No. of Factories
China	2
Thailand	1
Malaysia	1
TOTAL	4

MEMBERSHIP UPDATE AS OF 2020-02-31

Status	Country	No. of Factories
Active CMP	Myanmar	90
	Chinese	271
	Korea	67
	Japan	21
	Others	34
TOTAL (Active) CMP		483

Membership Data Update (February)

	Investment Type	No. of Factories
CMP	Foreign Company	510
	Myanmar Company	
	JV	
Others		77
Total		587